

山 / ~ သေ 死火山
 မီးတောင်ပို နှု၊ <mi: daun pho:> 【动】黑卷尾 Dicrurus macrocerus Cathoecus (The Chinese Black Drongo King Crow)
 မီးတိုင် နှု၊ <mi: dain> ①高脚煤油灯 ② = ဓာတ်မီးတိုင်
 မီးတိုင်စည်း နှု၊ <mi: dain zi:> 火炬
 မီးတုတ် နှု၊ <mi: dout> ①火炬,火把 ②一种糯米
 မီးတွင်း နှု၊ <mi: dwin:> ①缅甸妇女生育后七天(因要烤火取暖故称) ②产房,产妇生产后住的房间
 မီးထိုး I နှု၊ <mi: do:> 司炉 II က၊ <mi: hto:> ①往火中添柴或燃料 ②(喻)煽风点火: တယောက်ယောက်က ~ ပေးလိုက်လို့ဒေါသပူပူထနေတာ။ 因为有人煽风点火(挑动)才使他大发雷霆的。
 မီးထိုးဆီ နှု၊ <mi: do: zi> 重油,燃料油
 မီးထိုးလျှပ်စစ်ဓာတ်အားပေးရုံ နှု၊ <mi: do: hyat sit dat a: pei: yon> 火力发电站
 မီးထိုးသမား နှု၊ <mi: hto: th-ma:> 司炉
 မီးထင်း နှု၊ <mi: din:> 柴火
 မီးထင်းကိစ္စ နှု၊ <mi: din: keit sa'> ①居民点失火 ②拾柴砍樵之事(指缅甸农村中农民要在暑季为雨季准备好足够的用柴)
 မီးထင်းနေ က၊ <mi: din: nei> = မီးနေ
 မီးထောင်ချောက် နှု၊ <mi: daun gyaut> 诱虫灯
 မီးထည့် က၊ <mi: hte'> 往火中添柴或燃料
 မီးထွက် က၊ <mi: htwet> 孕妇产后七天离开产房到普通屋居住
 မီးထွန်း က၊ <mi: htun:> 点灯: ~ ချိန် 掌灯时分,天黑了
 မီးထွန်းဓာတ်ငွေ့ နှု၊ <mi: dun: dat ngwei'> 点灯用煤气或沼气
 မီးထွန်းပွဲ နှု၊ <mi: dun: bwe:> 点灯节: သီတင်းကျွတ် ~ 缅甸历七月点灯节 / တန်ဆောင်တိုင် ~ 缅甸八月点灯节
 မီးနာ က၊ <mi: na> 灼热,过分热,火过大,火大烧过头: ~ ရှိအုတ်ပျက်သည်။ 火过火把砖烧坏了。
 မီးနီရပ်ကွက် က၊ <mi: ni yat kwet> 红灯区(指妓院很多的地区,是由英语 red-light district 直译而成)
 မီးနီးယားရောဂါ နှု၊ <mi: ni: ya: yaw: ga> [法·缅 Meniere's + ရောဂါ] 【医】美尼尔症
 မီးနေ က၊ <mi: nei> 分娩: ~ ကပ် 产妇用的竹榻 / ~ ခန်း 产房 / ~ ဆောင် 产房 / ~ သည် 产妇,刚生产的妇女 / ~ ဓိရိတ် 离婚后男方应付给怀孕女方的生育费或是未婚怀孕时法院判决男方应付给女方的费用: 产期的费用,生育费 / ~ ဓောင့်သည်။ 服侍产妇。 / ~ ထင်း 产妇取暖用的柴薪

မီးနေပြခါး နှု၊ <mi: nei b-da:> 耐火水银(炼丹术用语)
 မီးနေဝင် က၊ <mi: nei win> ①住在产房中 ②赠送婴儿用的礼品给产妇
 မီးနှက် က၊ <mi: hnet> (古)(往土炮筒中)填塞火药
 မီးနှပ်တုံး နှု၊ <mi: hnat ton:> 用灰封盖起来的炭火
 မီးနွေး က၊ <mi: hnwei:> 将菜加热
 မီးပဒေသာ နှု၊ <mi: b-dei dha> 彩灯
 မီးပလံး နှု၊ <mi: p-lon:> 灯笼
 မီးပလပ်ပေါက် နှု၊ <mi: p-lat paut> [英·缅 မီး + plug + ပေါက်] 灭火栓(指设在路边或屋内的消防龙头)
 မီးပါသေနတ် နှု၊ <mi: ba th-nat> 明火枪
 မီးပုလွေ နှု၊ <mi: p-lwei> = မီးပြောင်း
 မီးပူ နှု၊ <mi: bu> 熨斗(有 မီးသွေးမီးပူလျှင်စစ်မီးပူ等)
 မီးပူကျ နှု၊ <mi: bu gya'> 熨过的衣服
 မီးပူတိုက် က၊ <mi: bu tait> 熨衣服
 မီးပူထိုး က၊ <mi: bu hto:> 熨衣服: အဝတ်အထည်ကို ~ နေပါသည်။ 正在熨衣服。
 မီးပွဲ နှု၊ <mi: bon bwe:> 营火会,篝火
 မီးပုံး နှု၊ <mi: bon:> ①灯笼 ②孔明灯
 မီးပုံးပျံ နှု၊ <mi: bon: byan> ①孔明灯,天灯 ②(俚)孕妇
 မီးပေါက် I နှု၊ <mi: baut> ①火星 ②迫击炮 ③衣服等烧的洞 II က၊ <mi: paut> (衣服等)被火星烧成洞
 မီးပေါက်မီးပွား နှု၊ <mi: baut mi: bwa:> 火星
 မီးပေါင် နှု၊ <mi: baun> ①火险,火灾保险 ②火的热度
 မီးပစ်လက်နက် နှု၊ <mi: pit let net> 火焰喷射器
 မီးပန်း က၊ <mi: ban:> 焰火
 မီးပန်းစက် က၊ <mi: ban: zet> = မီးပန်း
 မီးပျိုး နှု၊ <mi: pyo:> 准备集中柴火点燃,准备生火
 မီးပြ နှု၊ <mi: bya'> 灯塔,航标灯: ~ သင်္ဘော 灯塔船
 မီးပြတိုက် နှု၊ <mi: bya dait> 灯塔
 မီးပြာသား နှု၊ <mi: pyat that> 彩灯树,一层层的彩灯楼
 မီးပြင်းတိုက် နှု၊ <mi: byin: tait> ①用烈火烧 ②【化】加热
 မီးပြင်းထိုး က၊ <mi: byin: hto:> ①加添燃料使火更旺 ②(喻)紧急动员
 မီးပြောင်း နှု၊ <mi: byaun:> 吹火筒,也称 မီးပုလွေ / ဝါး ~ တို 短竹筒
 မီးပြိုင်မီးလား နှု၊ <mi: byain mi: la:> (右)缅甸古代一种判决法,判案前让几个发生争执的人在佛像前宣誓,然后点蜡烛比赛,先燃完者得胜
 မီးပွား နှု၊ <mi: bwa:> ①火星儿: ဆေးလိပ် ~ ကျသည်။ 抽烟时掉火星。②(喻)引起争端、纠纷的导火线: ရန်ဝ ~ ကိုဖြိုမီးသတ်ပါ။ 把引起争端的导火线扑灭!
 မီးပွားကြားလပ် နှု၊ <mi: bwa: gya: lat> = မီးကူးကြား
 မီးပွဲ နှု၊ <mi: bwe:> 点灯节